



Wrestling with God

ရည်ရွယ်ချက်

ဒီသင်တန်းက အမှုတော်လုပ်ငန်းမှာ ဘုရားက ကျွန်တော်တို့ကို နဖူးတွေ့ဒူးတွေ့ တွေ့ဆုံပြီး ပြောင်းလဲပေးဖို့ နပန်းပွဲတွေကို ဘယ်လိုအသုံးပြုတယ်ဆိုတာကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့က ဘုရားကို ယုံကြည်ကိုးစားမယ့်အစား အခြေအနေတွေကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် ကောင်းကြီးမင်္ဂလာတွေကို မိမိတို့ကိုယ်ပိုင်အားထုတ်မှုနှင့် ရယူဖို့ ကြိုးစားတဲ့အခါ ဒီလိုရုန်းကန်မှုတွေ မကြာခဏ ပေါ်ပေါက်လာလေ့ရှိကြောင်း အလေးပေးဖော်ပြထားပါတယ်။ ဒီလိုရုန်းကန်မှုတွေရဲ့အလယ်မှာ ဘုရားထံ ဒူးထောက်အရှုံးပေးခြင်းဖြင့် မိမိတို့ရဲ့ တစ်ကိုယ်ရေ တိုးတက်ကြီးထွားခြင်းကို တွေ့ကြုံခံစားနိုင်တဲ့အပြင် ဘုရားက ကျွန်တော်တို့အတွက် ထားရှိထားတဲ့ အမည်သစ်နှင့် ဖြစ်တည်မှုအသစ်တွေကိုပါ လက်ခံရရှိစေပါတယ်။

အကျဉ်းချုပ်

- ဘုရားနှင့်တွေ့ဆုံခြင်းဟာ တစ်ကိုယ်ရေ အသွင်ပြောင်းလဲမှုအတွက် အလွန်အရေးကြီးတယ်
- ယာကုပ်က အရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အတွက် ဘုရားနှင့် နပန်းလုံးခဲ့ရတယ်
- ဘုရားနှင့် နပန်းလုံးခြင်း၏ အဓိကအချက်များ —
 - တိုက်ပွဲ - ဘုရားက ကျွန်ုပ်တို့ကို ဘယ်လိုပြောင်းလဲလိုသလဲဆိုတာကို အာရုံစိုက်ရမယ့်ပြင်းထန်သောတိုက်ပွဲ
 - အညံ့ခံခြင်း - ဘုရားကို မှီခိုအားထားပြီး ကောင်းကြီးမင်္ဂလာကို တောင်းခံပါ
 - အောင်ပွဲ - ဘုရားက ကျွန်ုပ်တို့ကို အသွင်ပြောင်းလဲပေးပြီး အသစ်သော ဖြစ်တည်မှုကို ပေးတယ်
- အညံ့ခံခြင်းဆိုတာ ဘုရားထံက ကောင်းကြီးမင်္ဂလာများကို အော်ဟစ်တောင်းခံခြင်း ပါဝင်တယ်
- ဘုရား၌ ကိုယ့်ကိုယ်ကိုယ် ပိုမိုအပ်နှံတတ်ရန် သင်ယူပါ

ကိုးကားထားသောကျမ်းပိုဒ်များ

ကမ္ဘာဦးကျမ်း ၃၂

ဖိလိပို့ ၂:၁၂

ယာကုပ် ၄:၁၀

ဗျာဒိတ် ၂၁:၇

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ ရုန်းကန်မှုတစ်ခုကြုံရတဲ့အခါ အဲဒါဟာ ဘုရားနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ဆုံရတဲ့အချိန်လား ဒါမှမဟုတ် သာမန်အခက်အခဲတစ်ခု ကြုံရတဲ့အချိန်လားဆိုတာ ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ။

၂။ လက်ရှိမှာ ဘုရားသခင်နှင့် သင်ဘယ်နေရာမှာ နပန်းလုံးနေလဲဆိုတာ သိနိုင်ပါသလား။ အဲဒီလို နပန်းလုံးရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။

၃။ ရုန်းကန်မှုတစ်ခုကြုံရတဲ့အခါ အဲဒါဟာ ဘုရားနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ဆုံရတဲ့အချိန်လား ဒါမှမဟုတ် သာမန်အခက်အခဲတစ်ခု ကြုံရတဲ့အချိန်လားဆိုတာ ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ။

၄။ လက်လျှော့အညံ့ခံခြင်းဆိုတာ ဘာမှမလုပ်တော့ဘဲ နေတာမဟုတ်ပါဘူး။ သင့်ဘဝရဲ့ ဘယ်အပိုင်းမှာ ဘုရားသခင်က သင့်ကိုတက်ကြွစွာ လက်လျှော့အညံ့ခံဖို့ တောင်းဆိုနေပါသလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

၂ ကောရိန္တု ၅:၁၇

ဂလာတိ ၂:၂၀

ဆာလံ ၃၄:၈